

## မြတ်ဒေသိယစကားမှု နေ့ချိန်သုံးစကားများလေ့လာချက်

ခင်စိုးဦး<sup>\*</sup>

### ဓာတ်မီးအကျဉ်း

ဤစာတမ်းသည် မြတ်ဒေသိယစကားမှု နေ့စဉ်သုံးစကားများကို လေ့လာဖော်ထုတ်ထားသော စာတမ်း ဖြစ်ပါသည်။ ထိုသို့လေ့လာရန် မြတ်ဒေသိယစကားမှု နေ့စဉ်သုံးစကားများကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ ဤစာတမ်းကို အခန်း နှစ်ခန်းခွဲ၍ လေ့လာတင်ပြထားပါသည်။ အခန်း (၁) မြတ်ဒေသိယစကားတွင် ဒေသိယဖွင့်ဆိုချက်၊ မြတ်ဘာသာစကားနှင့် နောက်ခံသမိုင်းတို့ကို လေ့လာတင်ပြီး အခန်း (၂)တွင် မြတ်ဒေသိယစကားမှု နေ့စဉ်သုံးစကားများ လေ့လာချက်တွင် ဆွဲမျိုးစပ်ဆိုင်ရာဝါဟာရများ၊ အစားအသောက်ဆိုင်ရာဝါဟာရများ၊ အသီးအန်ဆိုင်ရာဝါဟာရများ၊ အသုံးအဆောင်ဆိုင်ရာဝါဟာရများနှင့် နေ့စဉ်သုံးအပြောစကားများကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းပါ အချက်အလက်များသည် မြတ်ဘာသာစကား ဖော်ထုတ်လေ့လာမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

သေ့့ချက်ဝါဟာရများ - ဆွဲမျိုးစပ်ဆိုင်ရာ ဝါဟာရများ၊ အစားအသောက်ဆိုင်ရာ ဝါဟာရများ၊ အသီးအန်ဆိုင်ရာ ဝါဟာရများ၊ အသုံးအဆောင်ဆိုင်ရာ ဝါဟာရများ၊ နေ့စဉ်သုံးအပြောစကားများ။

### နိဂုံးမီး

မြတ်ဒေသိယစကားမှု နေ့စဉ်သုံးစကားများလေ့လာချက် စာတမ်းသည် မြတ်ဒေသိယစကားမှု နေ့စဉ်သုံးစကားများကို လေ့လာဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ လေ့လာဖော်ထုတ်ရာတွင် ရန်ကုန်းမြို့ တာဝန်ထမ်းဆောင်နေကြသော မြတ်သူမြတ်သားများထံမှ အချက်အလက်များကို ကောက်ယူ၍ လေ့လာဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ ဒေသိယစကားဖြစ်၍ မြန်မာစကားနှင့် အသံထွက်အားဖြင့် လည်းကောင်း၊ စာလုံးပေါင်းအားဖြင့် လည်းကောင်း ကွဲလွှဲနေသော စကားလုံးများကို လေ့လာဖော်ထုတ်ထားပါသည်။

\* ဒေါ်၊ နည်းပြ၊ မြန်မာစာဌာန၊ သက်နှုန်းကျွန်းပညာရေးကောလိပ်

## ရည်ရွယ်ချက်

မြတ်ဒေသိယစကားမှ စံဘာသာစကားနှင့် ကွဲပြားစွာသုံးသည့် နေ့စဉ်သုံးစကားများကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ မြန်မာဘာသာစကားကို လေ့လာသူတို့သည် ဒေသိယစကားများကိုပါ သိရှိထားရန် လိုအပ်သောကြောင့် ဘာသာစကားကို စိတ်ဝင်စားစွာ လေ့လာသူတို့အတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

### ၁။ မြတ်ဒေသိယစကား

မြတ်ဒေသိယစကားသည် ရေမြေပထဝီအနေအထားအရ မြန်မာစကားနှင့် ကွဲပြားသွားသော မျိုးကွဲ ဖြစ်သည်။ တစ်နည်းအားဖြင့် စံမြန်မာစကားနှင့် အသံထွက်၊ ဝါဟာရ၊ ဓလ္လာသုံး၊ အဓိပ္ပာယ်အားဖြင့် ကွဲပြားသော စကားဖြစ်သည်။

### ၁၁။ ဒေသိယဖွံ့ဖြိုးချက်

ဒေသိယဝါဟာရဆိုသည်မှာ ‘‘ဒေသအလိုက် ပြောဆိုသုံးနှုန်းသောစကား’’<sup>၁</sup> ဖြစ်ပါသည်။ ဒေသိယဟူသည် ဘာသာစကားတစ်ခု၏ မျိုးကွဲဖြစ်ပြီး ထိုဘာသာစကား၏ စံမျိုးကွဲနှင့် အသံထွက်အားဖြင့်လည်းကောင်း၊ သွှေ့အားဖြင့်လည်းကောင်း၊ ဝါဟာရအားဖြင့်လည်းကောင်း ကွဲပြားသော မျိုးကွဲ ဖြစ်သည်။

“ဘာသာစကားတစ်ခုတည်းတွင် နေရာဒေသအရသော်လည်းကောင်း၊ လူမှုရေးအဆင့်အတန်းအရသော်လည်းကောင်း ကွဲပြားသွားသော ဒေသိယစကား (ဘာသာစကားတစ်ခု၏ အသွင်ကွဲများ) ရှိသည်ပင် ဖြစ်သည်။”<sup>၂</sup>

### ၁၂။ မြတ်ဒေသိယစကားနှင့် နာာက်ခံသမိုင်း

မြတ်မြို့သည် တန်သံရှိတိုင်းအတွင်း တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ တန်သံရှိတိုင်းတွင် ထားဝယ်ခရိုင်၊ မြတ်ခရိုင်၊ ကော့သောင်းခရိုင် ဟူ၍ ခရိုင်(၃)ခု ရှိရာ မြတ်မြို့သည် မြတ်ခရိုင်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ မြတ်မြို့တွင် ပြောဆိုနေသော စကားများသည် စံဟု သတ်မှတ်ထားသော ဘာသာစကားနှင့် မတူဘ

<sup>၁</sup> မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၇၉။

<sup>၂</sup> ခင်မင်၊ မောင်(နေဖြူ)၊ ၂၀၁၇၊ ၂၅။

စကားသံအရလည်းကောင်း၊ ဝေါဟာရအရလည်းကောင်း၊ သဒ္ဓါအရလည်းကောင်း၊ အမိဘယ်အရလည်းကောင်း ဂွဲပြားခြားနားလျက်ရှိသော အသွင်ကွဲ မြန်မာဘာသာ စကားပင် ဖြစ်သည်။ မြတ်ဒေသသည် ပထမမြန်မာနိုင်ငံ ထူထောင်သော အနော်ရထာမင်း လက်ထက်ကပင် အခြေတည်နေဖြို့ဖြစ်ကြောင်း သိရှိရသည်။

“အနော်ရထာမင်းကြီးသည် သက္ကရာဇ် (၄၁၉)၊ အေဒီ (၁၁၅၇) ခုနှစ်တွင် သထုပြည်ကို တန်သံ့ရီအထိ သိမ်းသွင်းခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။”<sup>၁</sup>

“အနော်ရထာမင်းကြီးသည် အင်အား တောင့်တင်းသော နိုင်ငံတော်ကြီးကို တည်ထောင်ရန် အလို့ငှာ နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး အခြေစိုက်ရာ တန်သံ့ရီနယ် (ယခုမြတ်ဒေသ)ကို ချုပ်ကိုင်ထားခဲ့သည်။ ထိုအထောက်အထားအရ မြတ်ဒေသသည် ပုဂံခေတ် အစောပိုင်းကာလပင် အခြေစိုက်တည်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ သို့သော် မြတ်ဒေသသည် ထိုအချိန်အခါက တန်သံ့ရီအရုံမြို့ (၂၀)တွင် ပါဝင်သော မြို့တစ်မြို့၊ ဖြစ်၍ မထင်ရှားသေးဟု ဆိုနိုင်သည်။ သို့ရာတွင် မြတ်မြို့သည် အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ ပေါ်တူဂီစသော နိုင်ငံရပ်ခြား ကုန်သည်တို့၏ ကုန်သွယ်မှုပြုခဲ့သော မြို့တစ်မြို့၊ ဖြစ်ခဲ့ပေသည်။”<sup>၂</sup>

ကုန်းဘောင်ခေတ်သို့ ရောက်သောအခါ တန်သံ့ရီမြို့တွင် ကျောက်ဘွားမြေစောစံမင်း အပ်စိုးစဉ် သက္ကရာဇ် (၈၉၃)၊ ခရစ်နှစ် (၁၅၃၁)ခန့်တွင် သဘောဆိုပိုင်ကို သန္တုတ်မြို့၊ ယခု တောာနာက်လယ်ရွှေမှ ခယ်တောင် (ယခု သိမ်းတော်ကြီးတောင်)သို့ ပြောင်းရွှေ ခဲ့သည်။ သက္ကရာဇ် (၁၀၉၃)ခန့်၊ (၁၇၃၁)ခန့် တန်ဂံန္တာမင်းလက်ထက်တွင် ကိုးတောင်မြှင့်သော သစ်တပ်တိုင်ပတ်လည်စိုက်၍ မြတ်သဘောဆိုပိုင်မြို့သစ်တည်ကာ ဖရာမံကို မြို့ဝန်ခန်းထားသည်။ ထို့နောက် မြို့ဝန် ဦးဒီန်းကျော်လက်ထက် သက္ကရာဇ် (၁၁၂၄)၊ ခရစ်နှစ် (၁၇၆၂)ခန့်တွင် မြို့အကိုးရပ်နှင့်အညီ ပြန်လည်တည်ဆောက်ပြီး မြတ်မြို့ဟု အမည်တွင်စေခဲ့သည်။

မြတ်ဟူသော ဝေါဟာရကို မာရီတ်(ယိုးဒယားစကား)မှ မြတ်ဖြစ်လာသည်ဟု လည်းကောင်း၊ အစွန်အဖျားတွင်ရှိသောကြောင့် မြတ်ဟု ခေါ်သည်ဟု လည်းကောင်း၊ မြတ်ထောင်အရပ်ကို အစွဲပြု၍ မြတ်ဟု လည်းကောင်း၊ တန်သံ့ရီဒေသသို့ ရှေးယခင်

<sup>၁</sup> မောင်ရွှေ၊ ၁၉၉၀၊ ၂၁။

<sup>၂</sup> မောင်ရွှေ၊ ၁၉၉၀၊ ၂၁။

ကတည်းက ရောက်နှင့်နေပြီဖြစ်သော ဆလုံလူမျိုးတို့က 'မြတ်' ဟုခေါ်သည်ကို  
ထောက်၍ ('မြတ်' ဆလုံဘာသာတွင် မြို့ဟု အဓိပ္ပာယ်ရသည့်) လည်းကောင်း၊  
မြတ်ဝါဟာရကို အမျိုးမျိုး ယဉ်ဆဲ့ကြသည်။

အထက်ပါအယူအဆတွင် မြတ်မြို့သည် ထိုင်း(ယိုးဒယား)တို့ မရောက်မိ  
ကတည်းကပင် တည်ရှိခဲ့ပြီး ဖြစ်သည်။ ထိုင်းတို့က မိမိတို့ကြားရသည့်အသံကို  
လိုက်၍ မြတ်ကို မာရိတ်ဟု ခေါ်ခြင်း ဖြစ်တန်ရာသည်။ မြတ်ဝါဟာရသည် မူလက  
မြတ်ဟု ယဉ်ဆဲ့ခြင်းမှာ ဖြစ်တန်ရာသည်။ မြတ်သည် ရှေးခေါ်ကျောက်စာရေးထံး  
သဏ္ဌာန်ဖြစ်သည်။

မြတ်မြို့သည် တန်သံ့ရှိတိုင်း တောင်ဘက်အစွန်းတွင် တည်ရှိသော  
ကျွန်းမြို့တစ်မြို့ ဖြစ်သည်။ အကျယ်အဝန်းမှာ (၅၄၇.၄၄၈) စတုရန်းမိုင် ရှိသည်။  
နယ်နိမိတ်ထိပ်မှုမှာ အရှေ့ဘက်နယ်နိမိတ်တွင် တန်သံ့ရှိနှင့် တန်သံ့ရှိရှိးမ  
တောင်တန်း၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်နယ်နိမိတ်တွင်  
ဘုတ်ပြင်းမြို့၊ မြို့ဘက်ဘက်နယ်နိမိတ်တွင် ပုလောမြို့တို့ တည်ရှိကြပေသည်။

## JII မြတ်ဒေသိယာစကားမှ နေ့စဉ်သုံးစကားများ

လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုရန် ဘာသာစကားသည် မရှိမဖြစ်  
လိုအပ်ပေသည်။ တစ်ဦး၏ဆိုလိုချက်ကို တစ်ဦးက နားလည်စေရန် အပြောစကား  
ဖြင့်သော်လည်းကောင်း၊ အရေးဖြင့်သော်လည်းကောင်း ဆက်သွယ်ပြောဆိုကြရ  
ပေသည်။ ထိုသို့ ပြောဆိုဆက်ဆံကြရာတွင် မိမိတို့၏ ခံစားချက်များ၊ သက်ရှိ၊  
သက်မဲ့၊ ဖြပ်ရှိ၊ ဖြပ်မဲ့ အရာဝါဘာများကို အများသော့တူ သတ်မှတ်ခေါ်ပြောဆို  
နေကြခြင်း ဖြစ်သည်။

ဘာသာစကားတစ်ခုတွင် အပြောဘာသာစကားနှင့် အရေးဘာသာစကား ဟူ၍  
နှစ်မျိုး ခဲ့ခြားလေ့လာနိုင်သည်။ နေ့စဉ်သုံးဝါဟာရဆိုသည်မှာ ဘာသာစကားတစ်ခုကို  
ပြောဆိုနေကြသော သူတို့သည် နေ့စဉ် လုပ်ငန်းဆောင်တာအမျိုးမျိုးအတွက် ပြောဆို  
သုံးနှင့်သော စကားများကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ ပြောဆိုကြသောစကားထဲတွင်  
ဝါဟာရများသည် အသုံးပေါ်တွင် အခြေခံကာ အနက်အဓိပ္ပာယ်ပွားလာသည်လည်း  
ရှိသကဲ့သို့ ပြောင်းသွားသည်လည်း ရှိသည်။

မြတ်ဒေသတွင် နေ့စဉ်သုံးဝါဟာရတို့၏ အနက်ကို အသွင်အမျိုးမျိုး၊ အနက်  
အဓိပ္ပာယ်အမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။ ထိုဒေသိယာစကားများကို လေ့လာခြင်းဖြင့်  
မြတ်ဒေသ၏ ဓလ္လာထုံးတမ်းများ၊ ဘာသာစကားသုံးနှင့်ပုံများကို သိရှိရပါသည်။

မြတ်ဒေသိယစကားမှ နေ့စည်သုံးစကားများကို အောက်ပါအတိုင်း ပိုင်းခြားလေ့လာတင်ပြပါမည်။

### ၂။ မြတ်ဒေသိယစကားမှ ဆွဲမျိုးစပ်ဆိုင်ရာပေါ်ဟာရများ

မြတ်ဒေသိယစကားမှ ဆွဲမျိုးစပ်ဆိုင်ရာ ဝါဟာရများကို အောက်ပါအတိုင်း လေ့လာတွေရှိရပါသည်။

#### စံဘာသာစကား

#### မြတ်ဒေသိယစကား

အမေ

မယ်မယ်

/ə mē/

/mē̄ mē̄/

အဖေ

ဘဘ

/ə phē/

/bá̄ bá̄/

မိထွေး

မိုံယ်

/mī́ dwē/

/mī́ ñē̄/

ပထွေး

ဖုံယ်

/pə htwè/

/phə ñē̄/

အစ်ကိုကြီး

နောင်နောင်

/ə kō̄ džì/

/-naū̄ -naū̄/

မောင်လေး

မောင်မောင်

/-maū̄ lè/

/-maū̄ -maū̄/

အဖွား

ဖွားလေး

/ə phwà/

/bwà̄ lè/

အိမ်ထောင်ရှိသောမိန်းမ

လင်ရှင်

/ēī -daū̄ eī θō̄ mē̄ī má/

/-l̄ī -c̄ī/

ကလေး (ယောက်များလေးကိုခေါ်) သားငယ်

/khə lè/	/θà ηē/
----------	---------

မယားညီအစ်ကို	အကျိုချင်း
--------------	------------

/mə jà pī ekō/	/ə tēō tch̄é/
----------------	---------------

လင်မယား	မှန်ခွက်သား
---------	-------------

/-ဦး mə jà/	/moʊ̰ khwe? θà/
-------------	-----------------

မြတ်ဒေသီယစကားမှ ဆွဲမျိုးစပ်ဆိုင်ရာ ဝေါဟာရများတွင် အမေကို မယ်မယ်၊ အဖေကို ဘဘာ၊ မိတ္ထ္ထုးကို မိငယ်၊ ပတ္ထုးကို ဖငယ်၊ အစ်ကိုကြီးကို နောင်နောင်၊ မောင်လေးကို မောင်မောင်၊ အဖွားကို ဖွားလေး၊ အိမ်ထောင်ရှုသော မိန်းမကို လင်ရှင်၊ ကလေးကို သားငယ်၊ မယားညီအစ်ကို ကို အကျိုချင်း၊ လင်မယားကို မှန်ခွက်သားဟု စံကားနှင့် ကွဲပြားစွာ သုံးထားသည်ကို တွေ့ရပါသည်။ ပျဉ်းသံ၊ သရသံ ကွဲပြားမှုမျိုးမဟုတ်ဘဲ ဝေါဟာရစကားလုံးပါ ကွဲပြားသည်ကို တွေ့ရပါသည်။

မြတ်ဒေသီယစကား ‘မယ်မယ်’မှ ‘မယ်’ကို မြန်မာအဘိဓာန်တွင် ‘မိခင်၊ ချစ်မြတ်နိုးသူ အမျိုးသမီးကို အမျိုးသားက ခေါ်သောအမည်၊ မယ်ဘွဲ့ရသော အမျိုးသမီး’ဟု ဖွင့်ဆိုထားပါသည်။ စံဘာသာစကားနှင့် အခေါ်အဝေါ် ကွဲပြားသော်လည်း ရည်ညွှန်းသောအမိပ္ပါယ် တူသည်ကို တွေ့ရသည်။ ထိုအတူ မြတ်ဒေသီယစကား ‘ဘဘာ’မှ ‘ဘ’ ကို မြန်မာအဘိဓာန်တွင် ‘အဖေ၊ အဖ’ ဟူ၍ အမိပ္ပါယ်ဖွင့်ဆိုထားရာ စံဘာသာစကားနှင့် အခေါ်အဝေါ် ကွဲပြားသော်လည်း ရည်ညွှန်းသော အမိပ္ပါယ် တူသည်ကို တွေ့ရသည်။

ထို့ပြင် မြတ်ဒေသီယစကား ‘နောင်နောင်’ မှ ‘နောင်’ ကို မြန်မာအဘိဓာန်တွင် ‘အစ်ကို၊ အများအနက် အကြီးအကဲဖြစ်သူ’ ဟူ၍ ဖော်ပြထားရာ စံဘာသာစကားနှင့် အခေါ်အဝေါ်ကွဲပြားသော်လည်း ရည်ညွှန်းသော အမိပ္ပါယ်တူသည်ကို တွေ့ရသည်။ ထို့ကြောင့် မြတ်ဒေသီယစကားမှ ဆွဲမျိုးစပ်ဆိုင်ရာဝေါဟာရများသည် စံဘာသာ စကားနှင့် အခေါ်အဝေါ် ကွဲပြားသော်လည်း ရည်ညွှန်းလိုသော အမိပ္ပါယ်မှာ တူသည်ကို တွေ့ရပါသည်။ မြတ်ဒေသီယစကားများသည် ခမ်းနားသော၊ လေးနှက်သော၊ နှစ်းဆန်းသော ရေးခေတ်အခေါ်အဝေါ်များ လွမ်းမိုးနေသည်ဟုလည်း ယဉ်ဆရာပါသည်။

၂။ မြတ်ဒေသီယစကားမှ အဓိုဒေသာက်ဆိုင်ရာဒေဝါဘာရများ

မြတ်ဒေသီယစကားမှ စံစကားနှင့် ကွဲပြားသော အဓိုဒေသာက်ဆိုင်ရာ ဒေဝါဘာရများကို အောက်ပါအတိုင်း လွှဲလာတွေရှိပါသည်။

စံဘာသာစကား

မြတ်ဒေသီယစကား

ချိုချဉ်ကြော်

ကေဆ

/tchō tchī tčò/

/kē shá/

ငါးသေတ္တာ

ငါးစည်

/ŋà θi? tā/

/ŋà zí/

ဝဲပြား

တောင်ဟွာ

/pē pjà/

/-taū hwā/

မုန့်ကျတ်

ဒူးမုန့်

/moū' tceu?/

/dù moū'/

ငါးပိသုပ်

ပိဖျော်

/ŋə pí' θou?/

/pí' phjè/

တို့စရာ

ပိရှာ

/tó zə jā/

/pí cā/

ဝင်ပြာရည်

ဝဆီ

/pē ŋã pjā jē/

/pè shī/

သာကူ

ပင်ပွား

/θā gū/

/-pi̚ bwà/

ဖက်ထုပ်

ပြန်းရှုက်

/phe? thou?/

/pj̚ ã ce?/

သရက်သီးသနပ်	ဘင်္ဂလားအစပ်
/θə jɛ? θi ð ne?/	/b̥i gə là e se?/
မုန့်ဖက်ထုပ်	မုန့်ကမဲနှို့
/moʊ̄ phe? thou?/	/moʊ̄ kə mé nó/
ငုက်ပျောသီးမုန့်	မုန့်စောင်း၍
/hŋe? pjɔ̄ θi moʊ̄/	/moʊ̄ -saū -tcoū/
မုန့်လက်ဆောင်း	မုန့်အားလောင်း
/moʊ̄ le? shàū/	/moʊ̄ phə làū/
ကန်စွန်းသ	မျောက်ခေါင်း
/gə zū ú/	/mjau? gàū/
အစိမ်းကြော်	ဟင်းလှော်
/ə sɛ̄i tce/	/h̥i hl̥e/
ရေနွေးကြမ်း	ရေဗူးကြမ်း
/jē nwè džā/	/jē pū džā/
မုန့်ပျားသလက်	ခေါက်မုန့်
/moʊ̄ pjɛ? ðle?/	/khau? moʊ̄/
မုန့်လင်မယား	မုန့်ခွက်သား
/moʊ̄ -l̥i ma jā/	/moʊ̄ khwɛ? θà/
ထမင်း	မင်း
/thə m̥i/	/m̥i/

မြတ်ဒေသိယစကားမှ အစားအသောက်ဆိုင်ရာ ဝေါဟာရများတွင် ချိုချဉ်ကြော်ကို  
ကေဆာ၊ ငါးသေတွာကို ငါးစည်၊ ပဲပြားကို တောင်ဟွာ၊ မုန့်ကျွော်ကို ကူးမုန့်၊  
ငါးပိဿ်ကို ပိုဖျော်၊ တို့စရာကို ပိရှာ့၊ ပင်ပြာရည်ကို ပဲဆီ၊ သာကူကို ပင်ဖွား၊

ဖက်ထပ်ကို ပြန်ရှက်၊ သရက်သီးသနပ်ကို ဘက်လားအစပ်၊ မုန့်ဖက်ထပ်ကို မုန့်ကမဲနဲ့၊ ငှက်ပျောသီးမုန့်ကို မုန့်စောင်ခြဲ၊ မုန့်လက်ဆောင်းကို မုန့်ဖားလောင်း၊ ကန်စွန်းဥက္ကာ့ မျောက်ခေါင်း၊ အစိမ်းကြော်ကို ဟင်းလျှော့၊ ရေနေးကြမ်းကို ရေပူကြမ်း၊ မုန့်ပျားသလက်ကို ခေါက်မုနဲ့၊ မုန့်လင်မယားကို မုန့်ခြက်သား၊ ထမင်းကို မင်းဟု စံကားနှင့် ကွဲပြားစွာ သုံးသည် ဒေသီယဟန်ကို တွေ့ရပါသည်။ အစားအသောက် ဆိုင်ရာ ဝေါဟာရများတွင်လည်း စကားလုံးအဆင့်၌ ကွဲပြားစွာ သုံးသည်ကို တွေ့ရပါသည်။

**မြတ်ဒေသီယစကားမှ အစားအသောက်ဆိုင်ရာ ဝေါဟာရများတွင်**  
**‘မုန့်ဖားလောင်း’သည် စံဘာသာစကားတွင် ‘မုန့်လက်ဆောင်း’ ကို ဆိုလိုသည်။**  
**မြတ်ဒေသီယစကားတွင် ‘မုန့်ဖားလောင်း’ ကို မုန့်ဖတ်ကလေးများသည် တိရှိစွာနှုန်းလောင်းမဖြစ်မဲ့ ဖားလောင်းကောင်ကလေးများနှင့် အသွင်သဏ္ဌာန်တူသောကြောင့် ‘မုန့်ဖားလောင်း’ ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။**

**မြတ်ဒေသီယစကားရှိ ‘မျောက်ခေါင်း’ကို မြန်မာအဘိဓာန်တွင် ‘စောင်းကောက်တွင် ပုံပိုင်းဖလားနှင့် ခင်တံ့ကြားရှိ အစိတ်အပိုင်း’ ဟု အမိပ္ပါယ် ဖွင့်ဆိုထားပါသည်။**  
**မြတ်ဒေသီယစကားရှိ ‘မျောက်ခေါင်း’ မှာ စံဘာသာစကားတွင် ‘ကန်စွန်းဥ’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ စံဘာသာစကားနှင့် ဝေါဟာရအသုံးအနှစ်း ကွဲပြားရုံသာမက ရည်ညွှန်းသော အမိပ္ပါယ်ပါ ကွဲပြားသွားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြတ်ဒေသီယစကားမှ အစားအသောက်ဆိုင်ရာ ဝေါဟာရများတွင် စံဘာသာစကားနှင့် ဝေါဟာရအသုံးအနှစ်းသာမက အမိပ္ပါယ်ပါ ကွဲပြားသည်ကို တွေ့ရသည်။**

### ၂။ မြတ်ဒေသီယစကားမှ အသီးအနှစ်းဆိုင်ရာဝေါဟာရများ

**မြတ်ဒေသီယစကားမှ စံကားနှင့် ကွဲပြားသော အသီးအနှစ်းဆိုင်ရာ ဝေါဟာရများကို အောက်ပါအတိုင်း လေ့လာတွေ့ရပါသည်။**

**စံဘာသာစကား**

ဦးဖြူသီး

/zì bū ðì/

သဘောသီး

/θí bò ðì/

**မြတ်ဒေသီယစကား**

ရှားသီး

/cà ðì/

ရှိန်းခိုသီး

/cẽi khō ðì/

နှင်းသီး	ရေမွေးသီး
/hñ̥i ðì/	/jē mwè ðì/
မိုးမျှောက်တံ့သီး	ဂုဏ်မတ်တပ်သီး
/mò hmj̥à ɳø jou? ðì/	/jou? ma? te? ðì/
သီဟိုင်းသီး	ခရုသီး
/θí hō ðì/	/kø jú ðì/
ဖရဲသီး	စိန်သခြားသီး
/phø jè ðì/	/seɪ ðkhwà ðì/
သီးမွှေးငုက်ပျောသီး	ဆင်အံသီး
/θí hmwè hŋe? pj̥à ðì/	/shǐ ã ðì/
ဆောင်းလျားသီး	ဆောင်းပါးသီး
/shàū ljà ðì/	/shàū bà ðì/
ကျွဲ့ကောသီး	တာအိုးသီး
/tçwè gó ðì/	/tā ò ðì/
စပါးစွေ	ကောက်သီး
/zø bē sé /	/kau? θì/
သစ်ချေသီး	သစ်တစ္ထ
/θi? tch ðì/	/θi? tø sè/
ကန်စိုးသီး	စန်းစွန်းသီး
/kø nø sō ðì /	/sã ɿ ū ðì/
ဒီးကြမ်းငုက်ပျောသီး	ဘီလားသီး
/phì tçā hnë? pj̥à ðì/	/bí là ðì/

မြတ်ဒေသိယစကားမှ အသီးအနုံဆိုင်ရာ ဝေါဟာရများတွင် မီးဖြူသီးကို ရှားသီး၊ သဘောသီးကို ရှိန်းခိုသီး၊ နှင့်သီးကို ရေမွေးသီး၊ မိုးမျှော်ငရတ်သီးကို ရပ်မတ်တပ်သီး၊ သီဟိုင်သီးကို ခရာသီး၊ ဖရဲသီးကို စိန်သခွားသီး၊ သီးမွေး ငှက်ပျောသီးကို ဆင်အံသီး၊ ဆောင်းလျားသီးကို ဆောင်းပါးသီး၊ ကျွဲကောသီးကို တာအိုးသီး၊ စပါးစွေကို ကောက်သီး၊ သစ်ချေသီးကို သစ်တစ္ဆောင်း၊ ကန်စိုးသီးကို စန်းဇွန်းသီး၊ မီးကြမ်းငှက်ပျောသီးကို ဘီလားသီးဟု စံကားနှင့် ကွဲပြားသော ဒေသိယအသုံးများကို တွေ့ရပါသည်။

မြတ်ဒေသိယစကားမှ အသီးအနုံဆိုင်ရာ ဝေါဟာရများတွင် မြတ်ဒေသိယစကား ‘ရှားသီး’ မှ ‘ရှား’ သည် မြန်မာအဘိဓာန်တွင် ‘အနှစ်သားကို ကျိုချက်၍ အရသာ ဖန်သော နိုညိုရောင်အစေး ထုတ်ယူနိုင်သည်’ အသားမာအပင်ကြီး’ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ မြတ်ဒေသိယစကား ‘ရှားသီး’မှာ စံဘာသာစကားတွင် ‘မီးဖြူသီး’ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဝေါဟာရအသုံးအနှစ်းသာမက အဓိပ္ပာယ်ပါ ကွဲပြားသွားသည်။ ထိုအတူပင် မြတ်ဒေသိယစကားမှ အသီးအနုံဆိုင်ရာ ဝေါဟာရများတွင် အများ အားဖြင့် စံဘာသာစကားနှင့် စကားလုံးအသုံးအနှစ်းသာမက အဓိပ္ပာယ်ပါ ကွဲပြား သွားသည်ကို တွေ့ရပါသည်။

### ၂။ မြတ်ဒေသိယစကားမှ အသုံးအဆောင်ဆိုင်ရာဝေါဟာရများ

မြတ်ဒေသိယစကားမှ အသုံးအဆောင်ဆိုင်ရာ ဝေါဟာရများကို အောက်ပါ အတိုင်း လေ့လာတွေ့ရှိရပါသည်။

#### စံဘာသာစကား:

ပိုက်ဆံ	/paɪʔ -shā/
ဆပ်ပြား	/sheʔ pjā/
ပန်းကန်ပြား	/bə -gā pjā/

#### မြတ်ဒေသိယစကား:

ကြေးပြား
/tɕè bjè/
သာပူ
/θā bū/

အုပ်ဆောင်း	မင်းပွဲချုပ်
/ou? shàū/	/m̥i pwe t̥chou?/
မျက်နှာသူတ်ပါ	ဘားဥပိုင်း
/mje? hnɛ? θou? pə wā /	/phà ú bâi/
မိုးကာအကြို	မိုးခံအကြို
/mò gā~idzī/	/mò -khā ~idzī/
မီးပူ	ကြွား
/mì pū/	/t̥wē ò/
အထက်ဆင်	ခုတင်
/ə the? -shī/	/ga -dī/
ပရတ်ဆီ	ခေါင်းကိုက်ဆီ
/pə jou? shī/	/khàū kai? shī/
လက်နိုပ်ဓာတ်မီး	ဓာတ်ပြောင်း
/lɛ? hnɛi? da? mì/	/da? pjàū/
စက်ဘီး	ခြေနှင်းဘီး
/se? bẽi/	/t̥chē n̥i bẽi/
ဂုဏ်ရှင်	ဓာတ်ရှင်ပွဲ
/jou? -ci/	/dea? -ci pwè/
တံမြက်စည်း	ဗြက်စည်း
/də bjɛ? sì/	/mje? sì/
တူ	ဓာပေါ်တံ
/tū/	/sā pō -tā/

ပန်းကန်လုံး	ဟင်းစား
/bə -gã lòñ/	/h̥í zà/
ကုလားပဲ	ပဲခြမ်း
/kə lē pè/	/pè džā /
သောင်ရေအိုး	တာအိုး
/-ŋaū jē ð/	/tā ð/
ငါးဖမ်းကိုရိုယာ	စန္ဒား
/ŋà phã kə ri' ja/	/-sā dà/
ဆာလာအိတ်	ဆားအိတ်
/shā lā eii/	/shà eii/
ဆေးပြင်းလိပ်	ကုလားဆေးလိပ်
/shè `bjí lei?/	/kə là shē lei?/

မြတ်ဒေသိယစကားမှ အသုံးအဆောင်ဆိုင်ရာ ဝေါဟာရများတွင် ပိုက်ဆံကို ကြေးပြား၊ ဆပ်ပြာကို သာပူ၊ ပန်းကန်ပြားကို ဇံပြား၊ အုပ်ဆောင်းကို မင်းပွဲချုပ်၊ မျက်နှာသုတေပါကို ဖားဥပိုင်း၊ မိုးကာာအကြိုက်ကို မိုးခံအကြို၊ မီးပူကို ကြွားအိုး၊ အထက်ဆင်ကို ခုတင်၊ ပရှတ်ဆီကို ခေါင်းကိုက်ဆီ၊ လက်နိုင်ဓာတ်မီးကို ဓာတ်ပြောင်း၊ စက်ဘီးကို ခြေနှင်းဘီး၊ ရပ်ရှင်ကို ဓာတ်ရှင်ပွဲ၊ တံမြက်စည်းကို မြက်စည်း၊ တူကို စာပေါ်တံ၊ ပန်းကန်လုံးကို ဟင်းစား၊ ကုလားပဲကို ပဲခြမ်း၊ သောင်ရေအိုးကို တာအိုး၊ ငါးဖမ်းကိုရိုယာကို စန္ဒား၊ ဆာလာအိတ်ကို ဆားအိတ်၊ ဆေးပြင်းလိပ်ကို ကုလားဆေးလိပ်ဟု စံဘာသာစကားနှင့် မတူကွဲပြားသော မြတ်ဒေသိယအသုံးများကို တွေ့ရ ပါသည်။

မြတ်ဒေသိယစကားမှ အသုံးအဆောင်ဆိုင်ရာ ဝေါဟာရများတွင် မြတ်ဒေသိယ စကား ‘ကြေးပြား’ မှ ‘ကြေး’ ကို မြန်မာအဘိဓာန်တွင် ‘အသပြာ၊ တန်ဖိုး၊ ပေးဆောင်ရန် သတ်မှတ်ထားသော အဖိုးအခဲ’ ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ မြတ်ဒေသိယစကား ‘ကြေးပြား’ မှာ စံဘာသာစကားတွင် ‘ပိုက်ဆံ’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဝေါဟာရအသုံးအနှစ်း ကွဲပြားသော်လည်း ရည်ညွှန်းလိုသော

အမိပ္ပါယ်မှာ ဆင်တူသည်ဟု ဆိုနိုင်ပါသည်။ ‘ပိုက်ဆံ’ ကို ‘ကြေးပြား’ ဟု ခေါ်ဆိုခြင်းမှာ ရေးခေတ်အသုံးကို ဆက်လက်သုံးစွဲနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

ထို့ပြင် မြတ်ဒေသီယစကား ‘ကြွေအိုး’ မှ ‘ကြွေ’ ကို မြန်မာအဘိဓာန်တွင် ‘ကြွေထည်ပစ္စည်းပြုလုပ်ရာတွင် အကြမ်းထည်ကို ဖြူဖွေးချောမှတ်စေရန် သုတေလိမ်းရသော ကျောက်မှုန်းအရည်’ ဟု လည်းကောင်း၊ ‘အိုး’ ကို ‘မြေ၊ ကြေး၊ ဒုန်း၊ စသည်ဖြင့် ပြုလုပ်ထားသော ရေ၊ အရည် စသည် ထည့်စရာ၊ ချက်ပြုတ်ကြော်လျှော်စရာ ပစ္စည်း’ ဟု လည်းကောင်း အမိပ္ပါယ်ဖွင့်ဆိုထားသည်။ ထို့ကြောင့် ‘ကြွေအိုး’ ကို စံဘာသာစကားတွင် ကြွေဖြင့်ပြုလုပ်ထားသောအိုးဟု အမိပ္ပါယ်ရပါသည်။ မြတ်ဒေသီယစကား ‘ကြွေအိုး’ မှာ စံဘာသာစကားတွင် ‘မီးပူ’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် စံဘာသာစကားနှင့် ဝေါဟာရအသုံးအနှစ်နှင့်သာမက အမိပ္ပါယ်ပါ ကွဲပြားသည်ကို တွေ့ရပါသည်။

ထို့အတူ မြတ်ဒေသီယစကား ‘ခုတင်’ကို မြန်မာအဘိဓာန်တွင် ‘အခြေတပ် ထားသော အိပ်စရာခုံ’ ဟူ၍ အမိပ္ပါယ်ဖွင့်ဆိုထားပါသည်။ မြတ်ဒေသီယစကား ‘ခုတင်’ မှာ စံဘာသာစကားတွင် ‘အထက်ဆင်’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ စံဘာသာစကားနှင့် စကားလုံးအသုံးအနှစ်နှင့်သာမက အမိပ္ပါယ်ပါ ကွဲပြားသွားသည်ကို တွေ့ရသည်။

မြတ်ဒေသီယစကား ‘ဓာတ်ရှင်ပွဲ’ မှ ‘ဓာတ်ရှင်’ ကို မြန်မာအဘိဓာန်တွင် ‘ရပ်ရှင်၊ ဘိုင်စကုတ်’ ဟူ၍လည်းကောင်း၊ ‘ပွဲ’ ကို ‘ပရိသတ် စုဝေးရာ သဘင်၊ လူအများ စုဝေးဆင်နွဲသော အရာ’ဟု အမိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် မြတ်ဒေသီယစကား ‘ဓာတ်ရှင်ပွဲ’ မှာ စံဘာသာစကားတွင် ‘ရပ်ရှင်’ ကို ဆိုလိုခြင်း ဖြစ်သည်။ စံဘာသာစကားနှင့် ရည်ညွှန်းသော အမိပ္ပါယ်တူသည်ကို တွေ့ရသည်။ ‘ဓာတ်ရှင်’ မှာ ရေးခေတ်အသုံးဟုလည်း ဆိုနိုင်ပါသည်။ စံဘာသာစကားတွင် ဓာတ်ရှင်ကို ရေးခေတ်က ခေါ်ဆိုသုံးနှစ်နှင့်ခြောက်သော်လည်း ယနေ့ခေတ်တွင် အသုံးမပြု ကြတော့ပေ။ ထို့ကြောင့် မြတ်ဒေသီယစကား ‘ဓာတ်ရှင်’ သည် ရေးခေတ်အသုံးအတိုင်း ဆက်လက်သုံးစွဲနေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ထို့ပြင် မြတ်ဒေသီယစကား ‘ခြေနှင်းဘီး’ မှ ‘ခြေနှင်း’ ကို မြန်မာအဘိဓာန်၌ ‘အပ်ချုပ်စက်၊ စက်ဘီး၊ ရက်ကန်းစင် စသည်တို့တွင် ခြေဖြင့်နင်းရသော အစိတ် အပိုင်း ဟူ၍လည်းကောင်း၊ ‘ဘီး’ ကို ‘ဝင်ရှိုးကို ဗဟိုပြု၍ လည်ပတ်သော အပြား အပိုင်း၊ ခွဲ ဟူ၍လည်းကောင်း အမိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် စံဘာသာစကားတွင် ခြေနှင်းဘီးမှာ ‘စက်ဘီး’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ မြတ်ဒေသီယစကား ‘ခြေနှင်းဘီး’ မှာ စံဘာသာစကားတွင် ‘စက်ဘီး’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ စံဘာသာ

စကားတွင် ‘စက်ဘီး’ ကို ‘မြန်မာအဘိဓာန်တွင် ‘ဘုရားပူဇော်ရန်  
ပန်းစိုက်သည့်အိုး’ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ စံဘာသာစကားရှိ  
‘ညောင်ရေအိုး’ ကို မြန်မာအဘိဓာန်တွင် ‘ဘုရားပူဇော်ရန်  
ပန်းစိုက်သည့်အိုး’ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ စံဘာသာစကားရှိ  
‘ညောင်ရေအိုး’ ကို မြန်မာအဘိဓာန်တွင် ‘ဘုရားပူဇော်ရန်  
ပန်းများသည် သကြောင်အခါန်အခါတွင် ညောင်ရေအိုးတွင် ပန်းများထိုး၍ အန္တရာယ်ကင်း  
ပရိတ် ချက်ဖတ်ကြလေ ရှိသည်။ ကျေးလက်တွင် ‘ညောင်ရေအိုး’ ကို ‘အတာအိုး’ ဟု  
သုံးနှုန်းလေ ရှိကြသည်။ ထို့ကြောင့် မြတ်ဒေသိယစကားရှိ ‘တာအိုး’ ဟူ၍သော  
အသုံးသည် စံဘာသာစကားနှင့် ဝေါဟာရအသုံး၊ ရည်ညွှန်းသော အဓိပ္ပာယ် သွားတူ  
သည်ကို တွေ့ရသည်။ ထို့ပြင် ‘ပန်းကန်လုံး’ ကို ‘ဟင်းစား’၊ ‘ဆာလာအိတ်’ ကို  
‘ဆားအိပ်’ စသည့် စံဘာသာစကားနှင့် ဝေါဟာရအသုံးအနှုန်းသာမက အဓိပ္ပာယ်ပါ  
ကွဲပြားသည့် စကားလုံးများလည်း တွေ့ရသည်။

### ၂၅။ မြတ်ဒေသိယစကားမှ နေ့စဉ်သုံးအပြောစကားများ

မြတ်ဒေသိယစကားမှ နေ့စဉ်သုံးအပြောစကားများကို အောက်ပါအတိုင်း  
တွေ့ရှိရပါသည်။

#### စံဘာသာစကား

ကောင်းသည်

/kà ū ði/

ကောင်းကောင်းမွန်မွန်

/kà ū gà ū -mū -mū/

မီးပူတိုက်(သည်)

/mì bū tai?/

လှည်း(သည်)

/hlē ði/

#### မြတ်ဒေသိယစကား

ကောင်းစ

/kà ū sá/

ကောင်းကောင်းတေတေ

/kà ū kà ū tē tē/

ကြွေတိုက်

/t̥wē tai?/

ခါ

/khā/

ဘဝင်မြင့်သည်	စခန်းကြီးဟယ်
/bə -w̃i m̃j̃i' ði/	/sə kh` ã dž̃i h̃e/
သိတတ်သည်	ဇွဲဟယ်
/θi' ta? ði/	/sé h̃e /
လူကြံးပေး(သည်)	ဆောင်းပါးပေး
/lū -dzoū p̃e ði/	/shàū bā p̃e/
တစ်ခါတစ်ရုံ	ဆပ်လီဆပ်ဖယ်
/tə khā tə -jā/	/she? l̃i she? ph̃e/
သတ္တိကောင်းသည်	ဇက်ကောင်း
/θa? t̃i kāū ði/	/ze? kāū/
ဈေးကြီး(သည်)	ဈေးစွန်
/zè t̃i ði/	/zè -sū/
ဈေးပေါ့	ဈေးသင့်
/zè p̃ɔ/	/zè θi'/
ထမီတစ်ထည်	ထမိန်တစ်လုံး
/thə -mẽi tə th̃e/	/thə -mẽi tə lōū/
မိုးချုပ်	ညမိုက်
/mò t̃chou?/	/ná mai?/
နားထောင်	နားခံ
/nà -thaū/	/nà -khã/
ခဏကြာတုန်းက	နှို့ကြာတုံးက
/kə ná t̃cā dòū gá/	/nā' t̃cā dòū gá/

စိတ်ကောက်သည်	ပဆွဲဟယ်
/sei? kau? ði/	/pə shó hè/
မျတ်ဖျတ်လတ်လတ်ရှိသည်	ဖင်ပြုဟယ်
/phje? phje? le? le? ci' ði/	/phī pō hè/
မကြာခဏ	ပန်းကြပန်းကြ
/mə tçā kə ná/	/pā tçè pā tçè/
ကိုယ်ဝန်ဆောင်သည်	မိုက်ရှင်
/kō wū shàū ðè/	/bai? ci/
ဦး	ဟို
/ci/	/hi'/
မီးဉြမ်းသည်	မီးသေဟယ်
/mì p̥e̥i ði/	/mì θē hē/
နားရှင်းသည်	နားပေါက်ဟယ်
/nà c̥i ði/	/nà pau? hē/
အရပ်ရှည်(သည်)	ကလန်ကလား
/ə j̥e? c̥e ði/	/gə -lā gə là/
မဉြမ်မသက်	ကယောက်ဂယ်
/mə-p̥e̥i mə θe?/	/gə jau? gə j̥e?/

မြတ်ဒေသိယစကားမှ နေ့စဉ်သုံးပေါ်ဟာရများတွင် ကောင်းသည်ကို ကောင်းစ၊ ကောင်းကောင်းမွန်မွန်ကို ကောင်းကောင်းတေတာ့၊ မီးပူတိုက်သည်ကို ကြွတိုက်၊ လူည်း(သည်)ကို ခါ့၊ ဘဝင်မြင့်သည်ကို စခန်းကြီးဟယ်၊ သိတတ်သည်ကို စွဲဟယ်၊ လူကြံ့ပေး(သည်)ကို ဆောင်းပါးပေး၊ တစ်ခါတစ်ရုံကို ဆပ်လီဆပ်ဖယ်၊ သ္ထိုကောင်း(သည်)ကို ကိုကောင်း၊ ဈေးကြီး(သည်)ကို ဈေးစွန်း၊ ဈေးပေါက်ကို ဈေးသင့်၊ ထမိတစ်ထည်ကို ထမိန်တစ်လုံး၊ မိုးချုပ်ကို ဉာမိုက်၊ နားထောင်ကို နားခံ၊ ခဏ ကြာတုန်းကကို နှန်းကြာတုံးက၊ စိတ်ကောက်သည်ကို ပဆွဲဟယ်၊ ဖျတ်ဖျတ်

လတ်လတ်ရှိသည်ကို ဖင်ပေါ်ဟယ်၊ မကြာခဏကို ပန်းကြပန်းကြ၊ ကိုယ်ဝန်ဆောင်သည်ကို ပိုက်ရှင်၊ ရှိကို ဟို၊ မီးဇြမ်းသည်ကို မီးသေဟယ်၊ နားရှင်းသည်ကို နားပေါက်ဟယ်၊ အရပ်ရှည်(သည်)ကို ကလန်ကလား၊ မဇြမ်မသက်ကို ကယောက်ကယ်ဟု စံဘာသာစကားနှင့် ကွဲပြားသော ဖြိတ်ဒေသီယအသုံးများကို တွေ့ရပါသည်။

စံဘာသာစကားတွင် ဝါကျအဆုံးသတ်ပုဒ်အနေဖြင့် ‘သည်’၊ ‘၏’၊ ‘၌’ ဟူ၍ သုံးသော်လည်း ဖြိတ်ဒေသီယစကားတွင် ‘စ၊ ဟယ်’ တို့ကို သုံးသည်ကို တွေ့ရသည်။ ထို့ပြင် ‘ရှိ’၊ ‘ဟို’ ဟု သုံးသည်ကိုလည်း တွေ့ရသည်။ ထမိတစ်ထည်ကို ‘ထမိန်တစ်လုံး’ ဟူ၍ ထူးခြားစွာ သုံးထားသည်ကို တွေ့ရပါသည်။ ထို့ပြင် ဖြိတ်ဒေသီယစကား ‘ညမိုက်’ မှ ‘ည’ ကို မြန်မာအဘိဓာန်တွင် ‘နေဝင်မှ နေထွက်ထိအချိန်’ ဟု လည်းကောင်း၊ ‘မိုက်’ ကို ‘အလင်းရောင်ကင်းမဲ့သော၊ မောင်သော’ ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဖြိတ်ဒေသီယစကား ‘ညမိုက်’မှာ စံဘာသာစကားတွင် ‘ည’ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ရည်ညွှန်းလိုသော အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။

### ခြုံစုံသုံးသပ်ချက်

ဖြိတ်ဒေသီယစကားတွင် ‘အမေ’ ကို ‘မယ်မယ်’၊ ‘အဖေ’ ကို ‘အဘ’၊ ‘အစ်ကိုကြီး’ ကို ‘နောင်နောင်’ဟု သုံးသည်ကို တွေ့ရသည်။ ရှေးခေတ်နန်းတွင်းယဉ်ကျေးမှု အသုံးအနှစ်နှင့်များ လွမ်းမိုးသည်ဟု ဆိုနိုင်သည်။ ယဉ်ကျေးသီမှုမျ့သော အသုံးများဟု ဆိုနိုင်ပါသည်။ ဖြိတ်ဒေသီယစကားမှ အစားအသောက်ဆိုင်ရာ ဝါဟာရများတွင်လည်း ‘မှန့်လက်ဆောင်း’ ကို ‘မှန့်ဖားလောင်း’၊ ‘ကန်စွန်းဥုံ’ ကို ‘မျောက်ခေါင်း’ စသည်ဖြင့် စံဘာသာစကားနှင့် စကားလုံး၊ အဓိပ္ပာယ်ပါ ကွဲပြားသော အသုံးများကို တွေ့ရသည်။ ဖြိတ်ဒေသီယစကားမှ အသီးအန့်ဆိုင်ရာ ဝါဟာရများတွင်လည်း ‘မီးဖြူသီး’ ကို ‘ရှားသီး’၊ ‘သဘောသီး’ ကို ‘ရှိန်းခိုသီး’ စသည်ဖြင့် စံဘာသာစကားနှင့် ဝါဟာရ အသုံးအနှစ်နှင့်သာမက အဓိပ္ပာယ်ပါ ကွဲပြားသွားသည့် စကားလုံးများကို တွေ့ရသည်။ ဖြိတ်ဒေသီယစကားမှ အသုံးအဆောင်ဆိုင်ရာ ဝါဟာရများတွင်လည်း ‘မီးပူး’ ကို ‘ကြွေအိုး’၊ ‘အထက်ဆင်’ ကို ‘ခုတင်’ စသည်ဖြင့် စံဘာသာစကားနှင့် ဝါဟာရ အသုံးအနှစ်နှင့်သာမက အဓိပ္ပာယ်ပါ ကွဲပြားသွားသည့် စကားလုံးများကို တွေ့ရသည်။ ထို့ပြင် ‘စက်ဘီး’ ကို ‘ခြေနင်းဘီး’၊ ‘ရှုပ်ရှင်’ကို ‘ဓာတ်ရှင်ပဲ့’၊ ‘ညောင်ရေအိုး’ ကို ‘တာအိုး’ စသည် အခေါ်အဝေါ် ကွဲပြားသော်လည်း ရည်ညွှန်းသော အဓိပ္ပာယ်တူညီသော စကားလုံးများကိုလည်း တွေ့ရသည်။ ထို့ပြင် စံဘာသာစကားတွင် ဝါကျ

အဆုံးသတ်ပုဒ်အနေဖြင့် ‘သည်၊ ၏၊ ၌’ ကိုသုံးသော်လည်း မြှုတ်ဒေသီယစကားတွင် ‘စ၊ ဟယ်’ တို့ကို သုံးသည်ကို တွေ့ရသည်။ ဒေသီယစကားသည် စံစကားနှင့် စကားသံအရ လည်းကောင်း၊ ဝေါဟာရအရ လည်းကောင်း၊ သခြားအရ လည်းကောင်း ကွဲပြားသော မျိုးကွဲ ဖြစ်သည်။ မြှုတ်ဒေသီယစကားသည် လေ့လာခဲ့သော စကားလုံး အဆင့်တွင် စံစကားနှင့် ဈူည်းသံကွဲပြားမှာ၊ သရသံကွဲပြားမှာ၊ အသံဖြစ်ရာငွာန် ပြောင်းလဲရွတ်ဆိုမျိုး မဟုတ်ဘဲ စကားလုံး၊ ဝေါဟာရ ကွဲပြားစွာသုံးသည်ကို တွေ့ရ ပါသည်။ ကြိုယာဝိဘတ် သည် / ပါ / ကို မြှုတ်ဒေသီယစကားတွင် ဟယ် / hē / ဟု ပြောင်းသုံးသည်။ ရှိ / ခြုံ / ကို မြှုတ်ဒေသီယစကားတွင် / hi' / ဟု သုံးထားသည်ကို တွေ့ရသည်။ ယင်းအသုံးသည် ရရှိပြုဒေသီယစကားနှင့် သွားတူသည်ကို တွေ့ရပါသည်။ စကားလုံးများကို သုံးစွဲရာတွင် မြှုတ်လူမျိုးတို့၏ အမြင်အတွေးနှင့် ဆက်စပ်၍ သုံးသည်ကို တွေ့ရသည်။ စပါးစွဲ / za bē sē / ကို ကောက်သီး / kau? θi / ဟု သုံးခြင်းတွင် ကောက်ပင်မှုသီးသော အသီးဖြစ်၍ ကောက်သီးဟု အမြင်အတိုင်း ရှိုးရှင်းစွာ သုံးသွားသည်ကို တွေ့ရပါသည်။ ပရှတ်ဆီ /pa jou? shī/ ကို ခေါင်းကိုက်လျှင် သုံးသော အဆီဖြစ်၍ ခေါင်းကိုက်ဆီ /khàū kai? shī/ စက်ဘီး /se? bēi/ ကို ခြေနှင့်နင်းရသော ဘီးဖြစ်၍ ခြေနင်းဘီး /tchē n̥i bēi/ ကုလားပဲ /kə lē pē/ ကို ထက်ခြမ်းခွဲထားသော ပဲဖြစ်၍ ပဲခြမ်း /pē d̥z̥éi/ နားထောင် /nà □thaū/ ကို နာယူခြင်း ဖြစ်၍ နားခံ /nà -khā/ ဟု သုံးသော အသုံးများက မြှုတ်လူမျိုးတို့၏ ကွဲပြားသော အတွေးအမြင် စိတ်ကူးကို ပေါ်လွင်စေသော စကားလုံးများ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ မြှုတ်ဒေသီယစကားသည် မြှုတ်လူမျိုးတို့၏ ရှိုးသားမှုကို ဖော်ပြန်သော ဒေသီယ စကားများအဖြစ် လေ့လာတွေ့ရပါသည်။

### နိဂုံး

မြှုတ်ဒေသီယစကားမှ နေ့စဉ်သုံးစကားများလေ့လာချက် စာတမ်းသည် မြှုတ်လူမျိုးတို့ ပြောဆိုသုံးနှင့်သီးသော စကားများကို စံဘာသာစကားနှင့် နှိုင်းယှဉ်၍ လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းသည် မြှုတ်ဒေသီယစကား လေ့လာမှု အတွက် အထောက်အကူပြုရန် မျှော်လင့်ပါသည်။

## ကျမ်းကိုးခာရင်း

ခင်မင်၊ မောင်(စန့်ဖြူ)။ (၁၉၉၇)။ စကားသမုဒ္ဒရာ စာသမုဒ္ဒရာ။ ရန်ကုန်၊ မြကန်စာအပ်တိုက်။

ခင်မင်၊ မောင် (စန့်ဖြူ)။ (၂၀၀၁)။ တစ်သံ နှစ်သံ သုံးလေးသံ။ ရန်ကုန်၊ ရုဝေစာအပ်တိုက်။

ခင်မင်၊ မောင်(စန့်ဖြူ)။ (၂၀၁၇)။ သက်တဲ့ရောင်စံဘာသာစကား။ ရန်ကုန်။ စိတ်ကူးချိချိ ပုံနှိပ်တိုက်။

ခင်စန္ဒာတိုး၊ ဒေါက်တာ။ (၂၀၁၇)။ နောင်ချိဒေသရှိ စနော်သီယစကားမှ နှုတ်သုံးစကားမှား လေ့လာချက်။ မြန်မာနိုင်ငံပို့ပညာရှင်အဖွဲ့၊ တစ်ဆယ့်ခုနှစ်ကြိမ်မြောက် စာတမ်းဖတ်ပွဲအတွက် တင်သွင်းမည့် သုတေသနစာတမ်း၊ ရန်ကုန်တဲ့သို့လို့။

ထွန်းမြင်၊ ဦး။ (၂၀၀၇)။ သွေ့ဖော်။ ရန်ကုန်၊ ရာပြည့်စာအပ်တိုက်။

မောင်ချွေ၊ မောင်။ (၁၉၉၀)။ အခြေပြုမြို့တ်မှတ်အကျဉ်း။ ရန်ကုန်၊ သမီးနှင့်သား ပုံနှိပ်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၀၈)။ မြန်မာအဘိဓာန်။ ရန်ကုန်၊ နေလင်းပုံနှိပ်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၁၁)။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနှင့် ခွဲထား။ နေပြည်တော်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

**နာဂတ်ဆက်တွဲ**  
**စတ္တုဆုံးမြန်းသည့် ပုဂ္ဂိုလ်များစာရင်း**

စဉ်	အမည်	အသက်	အလုပ်အကိုင်	နေရပ်
၁	မစံပယ်ဉီး	၃၁ နှစ်	နည်းပြ	သဘွတ်ကျေးရွာအုပ်စု၊ မြတ်မြို့နယ်၊ တန်သံရီတိုင်းဒေသကြီး။
၂	မစုမွန်လွင်	၂၉ နှစ်	စာရင်းကိုင်	သဘွတ်ကျေးရွာအုပ်စု၊ မြတ်မြို့နယ်၊ တန်သံရီတိုင်းဒေသကြီး။
၃	မသဇ်	၂၇ နှစ်	ကုန်သည်	သဘွတ်ကျေးရွာအုပ်စု၊ မြတ်မြို့နယ်၊ တန်သံရီတိုင်းဒေသကြီး။
၄	မအေးအေးမြတ်	၂၀ နှစ်	ပထမနှစ်	သဘွတ်ကျေးရွာအုပ်စု၊ မြတ်မြို့နယ်၊ တန်သံရီတိုင်းဒေသကြီး။
၅	မောင်မြတ်မင်းစိုး	၁၇ နှစ်	ပထမနှစ်	သဘွတ်ကျေးရွာအုပ်စု၊ မြတ်မြို့နယ်၊ တန်သံရီတိုင်းဒေသကြီး။